

才把这歌曲当宝贝来唱。

အကိုင်းစားမြေ နှ၊ <a-kain za: myei> (古代村、镇管理人的)采邑,采地

အကိုင်းအတွယ် နှ၊ <a-kain a-twe> ①拿,摸 ②(喻)处理

အကိုင်းအလုပ် နှ၊ <a-kain a-lout> = အလုပ်အကိုင်

အကိုင်း နှ၊ <a-kain:> 树叉,树枝: ~ ချသည်။ 砍树枝。 / တိဗက်-မြန်မာဘာသာစကား ~ 藏缅语支

အကိုင်းကူး က၊ <a-kain: ku:> 嫁接树木

အကိုင်းစည်း က၊ <a-kain: si:> 用椰棕包扎花木枝节(使其生根,以便分枝移植)

အကိုင်းဆက် က၊ <a-kain: hset> = အကိုင်းကူး

အကိုင်းအခက် နှ၊ <a-kain: a-khet> = အကိုင်း

အကိုင်းအခွ နှ၊ <a-kain: a-khwa> = အကိုင်း

အကိုင်းအလက် နှ၊ <a-kain: a-let> = အကိုင်း

အကတ်ကိုင် က၊ <a-kat kain> 刁难,使对方为难: ~ တာမဟုတ်ပါဘူး၊မလိုလို့မပေးနိုင်တာပါ။ 不是故意刁难而是没有,才没给你。 / ဒီလိုသာ ~ ပြီးပြောနေကြယင်စေစပ်ဆွေးနွေးလို့ရမှာမဟုတ်ဘူး။ 如果这么刁难的话,是无法谈判的。

အကတ်သမား နှ၊ <a-kat th-ma:> 刁难者,使人为难的人  
အကတ်အသတ် က၊ <a-kat a-that> 困难地,艰巨地,故意刁难地: ~ ပြောဟူရတယ်။ 费尽口舌才对对方说服。 / ~ လုပ်တယ်။ 刁难。

အကုတ်တပတ် က၊ <a-kuot t-bat> = အပတ်တကုတ်

အကန် နှ၊ <a-kan> ①隔间,横档,隔开部分 ②车轮的辐条

အကန်အကွက် နှ၊ <a-kan' a-kwet> ①地方,格,(土地)畦: ဟင်းသီးဟင်းရွက်ပင်များကိုသူ့ ~ နဲ့ယူစိုက်ထားသည်။ 一畦一畦地种着蔬菜。 ②障碍,妨碍: အနှောင့်အယှက် ~ များစွာတွေ့ကြုံရသည်။ 遇到许多干扰和障碍。 ③抗议

အကန်အထောက် နှ၊ <a-kan' a-htaut> 支撑物, အိမ်အိုတော့ ~ လိုတယ်။ 旧房子需要支撑。

အကန်အသတ် နှ၊ <a-kan' a-that> ①限度,限制,限定: ရက် ~ မရှိ။ 无限期。 / လူ ~ 人数限定 / ~ မရှိတိုးချဲ့နိုင်သည်။ 可以无限扩充。 / ~ မရှိရမ်းကားခဲ့သည်။ 肆无忌惮。 ②范围

အကန်တော့ နှ၊ <a-g-daw> 致敬,朝拜: ဘုန်းကြီးထံ ~ ဝင်၏။ 去寺院拜和尚。

အကန်တက်ဝါး နှ၊ <a-kan tet wa:> = ထိုးဝါး

အကန်း နှ၊ <a-kan:> ①瞎子,盲人 ②(喻)文盲,睁眼瞎 ③无用之物,报废之物(如放不响的爆竹、子弹等): ရေတွင်း ~ ကိုသွားဆယ်တယ်။ 挖掘枯井。

အကန်းကန်းအထီးတီး က၊ <a-kan: gan: a-ti: di:> (古)不理智,盲目

အကန်းအကီး က၊ <a-kan: a-ti:> 盲目,不理智

အကိန်း နှ၊ <a-kein:> 数字

အကုန် I နှ၊ <a-kon> ①花费,开销,费用: ငွေ ~ များတယ်။ 花钱多。 ②全部完,无剩余: ဒီငွေဟာ ~ ပဲ။ 这是全部的钱。 ③完结: နွေ ~ မိုးအကူးမှာ 旱季过去雨季到来之际…… II က၊ <a-kon> 完全,全都,统统: ~ ကောင်းတယ်။ 全都好。

အကုန်ခံ က၊ <a-kon khan> 出资,负担费用,花费(时间): သူ့ဦးလေးကငွေ ~ ပြီးပညာသင်ပေးတယ်။ 他舅舅花钱供他学习。 / အချိန် ~ ပြီးကူညီတယ်။ 花时间去帮助。

အကုန်လုံး က၊ <a-kon lon:> 完全,全都: ~ သုံးပစ်တယ်။ 全花掉了。

အကုန်အကျ နှ၊ <a-kon a-kyat> 花费,破费,开支

အကုန်အကျခံ က၊ <a-kon a-kyat' khan> 担负……费用,承担费用

အကုန်အစေ့ က၊ <a-kon a-si> 全部,统统,一个不漏

အကုန်အစင် က၊ <a-kon a-sin> 完全,全都,全部

အကုန်အပြောင် က၊ <a-kon a-pyaun> 全部,一点不剩,精光

အကုန်အလင်း က၊ <a-kon a-lin:> = အကုန်အစင်  
အကုန်း နှ၊ <a-kon:> 弯腰,驼背的,弯成弓形的: ခါး ~ မှာယူနာတယ်။ 弯腰的时候才疼。

အကုန်းအကွ နှ၊ <a-kon: a-kwa> 弯腰

အကပ် နှ၊ <a-kat> ①施斋,供(僧、佛),奉献: ဘုန်းကြီးကဆွမ်း ~ မခံဘူး။ 和尚不接受施主布施的斋饭。 ②巴结,趋炎附势,奉承: ဒီကောင် ~ ကောင်းလို့ထူးတက်ရတာ။ 这家伙会巴结才当上官的。 ③容器内剩下的一丁点东西: ပုလင်းထဲမှာနမ်းဆီ ~ ပဲကျန်စေ့တယ်။ 瓶子里只剩下香油底儿了。 ④靠近,接近: အနားကို ~ မခံဘူး။ 不许人靠近。

အကပ်အခို နှ၊ <a-kat a-kho> ①依附,依靠: ~ ရှိမှကြီးပွားနိုင်တယ်။ 有靠山才能飞黄腾达。 ②躲避,躲藏: မိုးရွာနေပြီ ~ လေးတော့ရှာအိုးမှပဲ။ 下雨了,得找个地方躲一躲。 / ဒီဝရမ်းပြေးဟာအပန်းအလျှို ~ ကောင်းလို့လွတ်နေတာ။ 这个在逃犯能躲会藏,才逍遥法外。 ③偷懒,磨洋工: အလုပ်သမားများဟာ ~ မရှိအလုပ်လုပ်နေကြတယ်။ 工人们毫不懈怠地工作着。

အကပ်အမှီ နှ၊ <a-kat a-hmi> 靠山,后盾,依靠: ဘုရားတောင်မှ ~ ရှိမှပွင့်နိုင်တယ်။ 连佛都要有依靠才能成佛。

အကပ်အရပ် နှ၊ <a-kat a-yat> 巴结,奉承,恭维: တော်တော် ~ ကောင်းတဲ့လူ 很会巴结人的人

အကပ်အသပ် နှ၊ <a-kat a-that> 剩余的一丁点东西: အိုးထဲကတမင်း ~ လေးကပ်စားကွာ။ 就吃锅里剩下的一点点饭吧!

အကုပ်အကပ် နှ၊ <a-kout a-kat> 可攀可抓的: ~ ကောင်းမှ